

မှတ်သားဖွယ်ရာ အက္ခရာစဉ်အညွှန်း

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
[အ]			
အကုသိုလ်စေတသိက်		အရှင်ဗာဟိယဒါရုစိရိယ	
(၁၄)လုံး	၈၆	မထေရ်မြတ်ကြီး	၁၅
အညာဏုပေက္ခာ မည်	၁၃၆	အလောဘ	၁၁၅
အဋ္ဌာနကောပဟု ခေါ်	၉၇	အလောဘ မည်	၁၁၅
အတ္တဝါဒုပါဒါန်	၁၆၈	အဝိဇ္ဇာ	၁၄၆
အတ္ထပဋိသမ္ဘိဒါဉာဏ်	၈	အဝုပသမဟူသည်	၉၁
အထူးရည်ညွှန်း	၆၇	အသမ္မောဟပစ္စုပ္ပန်	၁၃၇
အဒုက္ခမသုခါ = ဥပေက္ခာဝေဒနာ		အဿဒ္ဓိယတရား	၁၂၃
= စတုတ္ထဇ္ဈာနပေက္ခာ	၆၉	အဟိရိက	၈၈
အဒေါသ	၁၁၆	အဟိရိကစေတသိက်	၈၉
အဓိဂမ	၁၀	[အာ]	
အဓိမောက္ခ	၈၂	အာကာသဓာတ်	၃၄
အနာရမ္မဏတရားတို့	၁၅၄	အာယာတဝတ္ထု	
အနိဋ္ဌဟု အယူရှိ	၆၈	(၉)ပါး, (၁၀)ပါး	၉၇
အနုဗောဓဉာဏ်	၁၈၃	အာပေါဓာတ်	၂၃
အနောတ္တပ္ပ	၈၉	အာယတန မည်	၁၅၅
အနောတ္တပ္ပစေတသိက်	၈၉	အာယဟု ခေါ်	၁၅၄
အမောဟ = ပညိန္ဒြေ = ပညာ	၁၃၆	အာယူဟနဟူသည်	၁၄၈
အမျိုးသားဟု ထင်ရှားပြခြင်း	၃၂	အာရမ္မဏပဋိပါဒကမနသိကာရ၇၈	
အမျိုးသမီးဟု ထင်ရှားပြခြင်း	၃၁	အာဝဇ္ဇန်း၏ရှုကွက်	၄၅
အယောနိသောမနသိကာရ		အာဝဇ္ဇန်း - ဂန္ဓာရုံကို	
မည်	၆၀	အာရုံပြုသည်	၄၆

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
အာဝဇ္ဇန်း - ဖောဋ္ဌဗ္ဗာရုံကို		ဥပါဒါန် လေးမျိုး	၁၆၈
အာရုံပြုသည်	၄၇	ဥပါယာသ	၁၇၆
အာဝဇ္ဇန်း - ရသာရုံကို		ဥပါယာသ မည်	၁၇၆
အာရုံပြုသည်	၄၆	ဥပေက္ခာဗြဟ္မဝိဟာရ	၁၃၄
အာဝဇ္ဇန်း - ရူပါရုံကို		ဥပေက္ခာဝေဒနာ	၆၈
အာရုံပြုသည်	၄၅		
အာဝဇ္ဇန်း - သဒ္ဓါရုံကို		[ခ]	
အာရုံပြုသည်	၄၆	ဧကဂ္ဂတာ = သမာဓိ	၇၄
		ဧကတ္တနည်း	၄၁
[နှ]		ဧကတ္တနည်းကို သဘောပေါက်ဖို့	
ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်	၃၁	လိုအပ်ပါသည်	၁၄၄
ဣန္ဒြေလည်း မည်	၁၃၉		
ဣဿာ	၉၉	[ခြ]	
ဣဿာ မည်	၁၀၀	ဩတ္တပ္ပ	၁၁၃
		ဩတ္တပ္ပဟူသည်	၁၁၃
[ခ]			
ဥဒ္ဓဋ္ဌိတည။ - ဝိပဇ္ဇိတည။	၇	[က]	
ဥဒ္ဓစ္စ	၉၀	ကဗဠီကာရ အာဟာရ	၃၃
ဥဒ္ဓစ္စမည်	၉၀	ကမ္မဘဝ	၁၇၀
ဥပဋ္ဌာနာကာရ ပစ္စုပ္ပန်	၁၃၈	ကရုဏာ	၁၃၂
ဥပဋ္ဌာနာကာရပစ္စုပ္ပန်		ကရုဏာ၏ ပျက်စီးခြင်း	၁၃၂
ဟူသည်	၂၀	ကရုဏာ၏ ပြည့်စုံခြင်း	၁၃၂
ဥပပတ္တိဘဝ	၁၇၀	ကာမုပါဒါန်	၁၆၈
ဥပါဒါန = ဥပါဒါန်	၁၆၈	ကာယကမ္မညတာ -	
ဥပါဒါနက္ခန္ဓာ (၅)ပါး	၃	စိတ္တကမ္မညတာ	၁၂၀

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
ကာယဒွါရဝီရိယံ - ဝုဋ္ဌော	၅၇	[င]	
ကာယပဿာဒ	၂၈	ဂန္ဓတဏှာ	၁၆၅
ကာယပဿဒ္ဓိ - စိတ္တပဿဒ္ဓိ	၁၁၇	ဂန္ဓာရုံ	၃၀
ကာယပါဂုညတာ -		ဂန္ဓာရုံကို လက်ခံသော	
စိတ္တပါဂုညတာ	၁၂၂	သမ္ပဋိမျှိုင်းစိတ်	၅၁
ကာယမုဒုတာ - စိတ္တမုဒုတာ	၁၁၉	ဂေဟသီတ ပီတိ	၁၃၄
ကာယလဟုတာ -		[ဃ]	
စိတ္တလဟုတာ	၁၁၈	ဃာနဒွါရဝီရိယံ - ဝုဋ္ဌော	၅၇
ကာယဝိညာဏ်	၄၉	ဃာနပဿာဒ	၂၆
ကာယဝိညတ်	၃၄	ဃာနဝိညာဏ်	၄၈
ကာယသမ္ပဿ	၁၅၈	ဃာနသမ္ပဿ	၁၅၇
ကာယသမ္ပဿဇာ ဝေဒနာ	၁၆၂	ဃာနသမ္ပဿဇာ ဝေဒနာ	၁၆၁
ကာယာယတန	၁၅၃	ဃာနာယတန	၁၅၂
ကာယုဇုကတာ -		[င]	
စိတ္တုဇုကတာ	၁၂၃	ငြူစူခြင်းဟူသည်	၁၀၀
ကာရဏူပစာရစကား	၁၅၄	[ဇ]	
ကုက္ကုစ္စ	၁၀၁	စက္ခာယတန	၁၅၁
ကုက္ကုစ္စ မည်	၁၀၂	စက္ခဒွါရဝီရိယံတဒါရုံ	၆၀
ကြိုတင်ပြင်ဆင်ပါ	၁၈၂	စက္ခဒွါရဝီရိယံ - ဝုဋ္ဌော	၅၆
ကြိုတင်သိမှတ်ရန်	၂၀	[ဈ]	
[ခ]		စက္ခပဿာဒ	၂၅
ခံထားတတ်သော သဘော	၂၂	စက္ခဝိညာဏ်	၄၇
ချွတ်ချော်နေသော အယူအဆ	၆	စက္ခသမ္ပဿ	၁၅၆

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
စက္ခုသမ္ပဿဇာ ဝေဒနာ	၁၆၀	[ခ]	
စိတ္တက္ခဏတိုင်းဟူသည်	၁၄၄	ဈာနပေက္ခာ = တတိယဈာန်နှင့်	
စုတိစိတ်	၆၄	ယှဉ်သော တတြမဇ္ဈတ္တတာ	၆၈
စေတနာ	၇၃		
စေတနာ မည်	၇၃	[ည]	
စောင့်ရှောက်ခြင်းသဘော	၃၂	ဉာဏ်ဖြင့် ဆင်ခြင်ပါ	၁၀၇
[ဆ]		[တ]	
ဆန္ဒ	၈၅	တဏှာ	၁၆၃
ဆန္ဒဟူသည်	၈၅	တတြမဇ္ဈတ္တတာ	၁၁၆၊ ၁၃၄
		တဒါရုံ	၆၀
[ဇ]		တဒါရုံ (၆)မျိုး	၆၀
ဇရာ	၁၇၂	တပည့်ကြီး လက်သမား	၇၄
ဇနပဋိပါဒကမနသိကာရ	၇၈	တေဇောဓာတ်	၂၄
ဇာတိ	၁၇၁	တစ်နည်း -	
ဇိဝှါဒ္ဓါရဝိထိ - ဝုဋ္ဌော	၅၇	သောမနဿဝေဒနာကို	
ဇိဝှါပသာဒ	၂၇	ဖွင့်ဆိုထားပုံ	၆၆
ဇိဝှါယတန	၁၅၂	တွေဝေခြင်းဟူသည်	၈၇
ဇိဝှါဝိညာဏ်	၄၉		
ဇိဝှါသမ္ပဿ	၁၅၇	[ဓ]	
ဇိဝှါသမ္ပဿဇာ ဝေဒနာ	၁၆၂	ထိန	၁၀၂
ဇီဝိတ	၇၅		
ဇီဝိတိန္ဒြေ = ရုပ်ဇီဝိတ	၃၂	[ဖ]	
ဇော - အကုသိုလ်ဇော	၅၉	ဒဿနကိစ္စ စသည်မည်	၁၅၄
ဇော - ကုသိုလ်ဇော	၅၈	ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ	၉၂

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
ဒိဋ္ဌပါဒါန်	၁၆၈	[ပ]	
ဒုက္ခ (= ကာယိကဒုက္ခ)	၁၇၅	ပကိဏ်း စေတသိက် (၆)လုံး	၈၀
ဒုက္ခ မည်	၁၇၅	ပခုံးချင်း ယှဉ်ပြိုင်လိုသည်	၁၇
ဒုက္ခဝေဒနာ	၆၅	ပစ္စုပ္ပန်ဟု ခေါ်	၂၀
ဒေါမနဿ		ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာ	
(= စေတသိကဒုက္ခ)	၁၇၅	မနောဓာတ်	၄၄
ဒေါမနဿဝေဒနာ	၆၇	ပဋိစ္စသမုပ္ပါဒ်အခန်း	၁၄၆
ဒေါသ	၉၅	ပဋိဘာနပဋိသမ္ဘိဒါဉာဏ်	၈
ဒေါသ မည်	၉၅	ပဋိသန္ဓေစိတ်	၄၃
[ခ]		ပဋိသမ္ဘိဒါဉာဏ်ကို ရရှိရန်	
ဓမ္မတဏှာ	၁၆၇	အကြောင်းအင်္ဂါ (၅)ရပ်	၈
ဓမ္မပဋိသမ္ဘိဒါဉာဏ်	၈	ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါး	၈
ဓမ္မသဘောတရား	၂	ပထဝီဓာတ်	၂၂၊ ၂၃
ဓမ္မာနုပဿနာသတိပဋ္ဌာန်ကျင့်စဉ်		ပဒဋ္ဌာန် မည်	၂၀
ကောက်နုတ်ချက်	၁	ပရိကပ္ပက္ခန္ဓာရုံဟူသည်	၆၆
		ပရိဒေဝ	၁၇၄
		ပရိပုစ္ဆာ	၉
		ပရိယတ္တိ	၉
[န]		ပရိသတ် (၄)ပါး	၁၁၄
နိရုတ္တိပဋိသမ္ဘိဒါဉာဏ်	၈	ပါဏာတိပါတ ကာယဒုစရိုက်မှ	
နာမ်တရားများကို လက္ခဏာ ရသ		ရှောင်ကြဉ်မှု ပုံစံ	၁၂၈
ပစ္စုပ္ပန် ပဒဋ္ဌာန်အားဖြင့်		ပီတိ	၈၄
သိမ်းဆည်းရှုပွားပုံစနစ်	၁၄၁	ပီတိ မည်	၈၄
နာမ်ရုပ်မှ -		ပုဗ္ဗယောဂ	၉
နာမ် = စေတသိက်	၁၄၉	ပုဗ္ဗယောဂ အရေးကြီးပါသည်	၁၁
နာမ်-ရုပ်မှ ရုပ်	၁၄၉		

၁၉၀ ❀ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၈)

အတွဲရာစဉ်	စာမျက်နှာ	အတွဲရာစဉ်	စာမျက်နှာ
ပုဗ္ဗယောဂ ကျင့်စဉ်	၁၆	မစ္ဆရိယ	၁၀၀
ပုရိသိန္ဒြေ = ပုရိသဘာဝရုပ်	၃၂	မနသိကာရ	၇၇
ပြေးစေတတ်သော တရား	၇၈	မနသိကာရ မည်	၇၇
ပြည်ဆရာတော်ဘုရားကြီး၏		မနသိကာရ (၃)မျိုး	၇၈
မှတ်ချက်	၇၉	မနာယတန	၁၅၃
		မနောဒွါရဝီထိ -	
[ဗ]		မနောဒွါရာဝဇ္ဇန်း	၅၇
ဖလပစ္စုပ္ပန်	၁၃၈	မနောဒွါရာဝဇ္ဇန်းစိတ်	၅၅
ဖလပစ္စုပ္ပန်ဟူသည်	၂၀	မနောဒွါရာဝဇ္ဇန်း	
ဖဿ	၇၂၊ ၁၅၅	(မနောဒွါရဝီထိ)	၆၁
ဖောဋ္ဌဗ္ဗတဏှာ	၁၆၆	မနောသမ္မဿ	၁၅၈
ဖောဋ္ဌဗ္ဗာရုံကို လက်ခံသော		မနောသမ္မဿဇာ ဝေဒနာ	၁၆၃
သမ္ပုဋ္ဌိ၍င်းစိတ်	၅၂	မနောသမ္မဿ မည်	၁၅၉
		မရဏ	၁၇၂
[ဗ]		မာန	၉၄
ဗိုလ်မှူးကဲ့သို့	၈၀	မာန မည်	၉၄
ဗြဟ္မဝိဟာရ စေတသိက်များ	၁၃၀	မာယာ သာဌေယျ စသည်	
		မည်	၁၂၄
[ဆ]		မိစ္ဆာဒိဋ္ဌိ ဟူသည်	၉၃
ဘဝ	၁၆၉	မိဒ္ဓ	၁၀၃
ဘဝင်စိတ်	၄၄	မုဒိတာ	၁၃၃
		မုဒိတာ အတူ	၁၃၄
[မ]		မုဒိတာ၏ ပြည့်စုံခြင်း	၁၃၄
မကျန်းမာနေသောစိတ်ဟု		မေတ္တာ (= အဒေါသ)	၁၃၁
ခေါ်	၁၂၃	မောဟ	၈၆

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
မောဟ၏ သဘာဝလက္ခဏာ	၈၇	ရူပါရုံ	၂၉
မြင်အောင်ကြည့်ရသော		ရူပါရုံကို အာရုံယူသည့်	
လုပ်ငန်းခွင်	၄၀	မနောဒွါရာဝဇ္ဇန်း	၆၂
		ရူပါရုံကို လက်ခံသော	
[ဃ]		သမ္ပဋိစ္ဆိုင်းစိတ်	၅၁
ယောက်ျားရုပ်	၇၁	ရည်ရွယ်ချက်	၁၈၁
ယောနိသော မနသိကာရ မည်	၆၀	ရုပ် (၂၈)ပါး = ရူပက္ခန္ဓကထာ	
		အခန်း	၂၂
[ခ]		ရူက္ခက်ကို သတိပြုရန်	၁၇၁
ရသတဏှာ	၁၆၆		
ရသနှစ်မျိုး	၁၉	[လ]	
ရသဟု ခေါ်	၁၉	လက္ခဏာ-ရသ စသည်ကို ရှုပုံ	၁၇၉
ရသာရုံ	၃၁	လက္ခဏာ - ရသ - ပစ္စုပ္ပန် -	
ရသာရုံကို လက်ခံသော		ပဒဋ္ဌာန် အဓိပ္ပါယ်	၁၈
သမ္ပဋိစ္ဆိုင်းစိတ်	၅၂	လက္ခဏာ - ရသ - ပစ္စုပ္ပန် -	
ရဟန္တာပုဂ္ဂိုလ်တို့သာ		ပဒဋ္ဌာန်တို့ကို ရှုသင့်ပုံ	၁
ရှုရမည့်စိတ်	၆၄	လိုရင်းကိစ္စ ပြီးစီးနိုင်	၁၈၄
ရူပတဏှာ	၁၆၄	လောဘ	၉၁
ရူပဿ အနိစ္စတာ	၄၀	လောဘ မည်	၉၂
ရူပဿ ဥပစယ	၃၈	လုပ်ငန်းခွင်ကြီး (၅)ရပ်	၁၈၃
ရူပဿ ကမ္မညတာ	၃၇		
ရူပဿ ဇရတာ	၃၉	[ဝ]	
ရူပဿ မုဒုတာ	၃၇	ဝစီဝိညတ်	၃၅
ရူပဿ လဟုတာ	၃၆	ဝါယောဓာတ်	၂၄
ရူပဿ သန္တတိ	၃၉	ဝိစာရ	၈၁

အတွဲရာစဉ်	စာမျက်နှာ	အတွဲရာစဉ်	စာမျက်နှာ
ဝိစာရ မည်	၈၁	သညာစေတသိက်	၇၀
ဝိစိကိစ္ဆာ	၁၀၄	သတိ	၁၁၀
ဝိစိကိစ္ဆာ မည်	၁၀၄	သတိနှင့် မနသိကာရ	၁၁၁
ဝိညာဏက္ခန္ဓကထာ အခန်း	၄၃	သတိပြုရန်	၄၂
ဝိညာဏက္ခန္ဓာ	၄၃	သဒ္ဓတဏှာ	၁၆၅
ဝိညာဏ်	၁၄၈	သဒ္ဓါရုံ	၂၉
ဝိတက်မည်	၈၀	သဒ္ဓါရုံကို လက်ခံသော	
ဝိတက္က = ဝိတက်	၈၀	သမ္ပဋိစ္စိုင်းစိတ်	၅၁
ဝိပဇ္ဇိတညုပုဂ္ဂိုလ်	၇	သဒ္ဓါရုံစသည်ကို အာရုံယူသည့်	
ဝိရတိစေတသိက် သုံးပါး	၁၂၆	မနောဒွါရာဝဇ္ဇန်း	၆၃
ဝီထိပဋိပါဒကမနသိကာရ	၇၉	သဒ္ဓါ	၁၀၈
ဝီရိယ	၈၂	သဒ္ဓေယျဝတ္ထု	၁၀၉
ဝီရိယာရမ္ဘဝတ္ထု	၈၄	သန္တီရဏ (= အဟိတ်ဝိပါက်	
ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ	၈၄	မနောဝိညာဏဓာတ်)	၅၂
ဝုဋ္ဌော (= သာဓာရဏာ ကိရိယာ		သန္တီရဏစိတ် (၃)မျိုး	၅၃
မနောဝိညာဏဓာတ်)	၅၅	သဗ္ဗစိတ္တသာဓာရဏ	
ဝေဒနာ	၁၅၉	စေတသိက်	၇၂
ဝေဒနာက္ခန္ဓကထာ အခန်း	၆၅	သဘာဝဏှဌာရုံဟူသည်	၆၆
		သမာဓိ မည်	၇၄
		သမ္ပဋိစ္စိုင်း = လက်ခံ	
		(ဝိပါက်မနောဓာတ်)	၅၀
သင်္ခါရ	၁၄၇	သမ္မာအာဇီဝ	၁၂၉
သင်္ခါရ၏ လုပ်ငန်းကိစ္စ	၁၄၈	သမ္မာကမ္မန္တ	၁၂၈
သင်္ခါရက္ခန္ဓကထာ အခန်း	၇၂	သမ္မာဝါစာ	၁၂၆
သင်္ခါရက္ခန္ဓာ ပြီး၏	၁၄၅	သဝန	၉
သညာက္ခန္ဓကထာ အခန်း	၇၀		

[ဆ]

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
သဟောတ္ထပ္ပဉာဏ်	၈၃	သောတာယတန	၁၅၁
သဠာယတန	၁၅၀	သောဘဏစေတသိက်အပိုင်း	၁၀၈
သီလဗ္ဗတုပါဒါန်	၁၆၈	သောမနဿဝေဒနာ	၆၆
သုခဝေဒနာ	၆၅	သံဝေဂဉာဏ်ရှိသူ	၈၃
သေက္ခဘုံ - အသေက္ခဘုံ	၁၀	သံဝေဂပဒဋ္ဌာနံ - သံဝေဂဉာဏ်	၈၃
သောက	၁၇၃	သံသယ = ယုံမှားမှုဟု ခေါ်	၁၀၆
သောက အမည်ရ	၁၇၈	သံသယလက္ခဏာဟူသည်	၁၀၅
သောက-ပရိဒေဝ-ဒုက္ခ-		သိမ်းဆည်းရှုပွားပုံနှင့်	
ဒေါမနဿ-ဥပါယာသ	၁၇၇	ပတ်သက်၍ အကြံပေးချက်	၄၀
သောတဒွါရဝီထိတဒါရုံ စသည်	၆၁		
သောတဒွါရဝီထိ - ဝုဋ္ဌော	၅၆	[ဟ]	
သောတပသာဒ	၂၅	ဟဒယဝတ္ထု	၃၃
သောတဝိညာဏ်	၄၈	ဟသိတုပ္ပါဒ်စိတ်	၆၃
သောတသမ္မဿ	၁၅၆	ဟိရီ	၁၁၂
သောတသမ္မဿဇာ ဝေဒနာ	၁၆၁	ဟိရီဟူသည်	၁၁၃

